

**ဓလေ့ထုံးတမ်းဆိုင်ရာမြေအသုံးချမှုစနစ် အလုပ်ရုံဆွေးနွေးပွဲ**  
**တောင်ကြီးမြို့၊ ရှမ်းပြည်နယ်**  
**၂၀၁၆ခုနှစ် ဩဂုတ်လ ၂၆ရက်နေ့မှ ၂၇ရက်နေ့ထိ**

ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှ ကိုယ်စားလှယ်များသည်မိမိတို့၏ မိရိုးဖလာ မြေယာစီမံခန့်ခွဲမှုစနစ်များကိုထိန်းသိမ်းကာကွယ်ရန်၊ ဘုံသဘောထားများအပေါ် အခြေခံ၍ အတူတကွ စုပေါင်းဆောင်ရွက်ရန်နှင့် မိမိတို့ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိကပြဿနာရပ်များကို အဖြေရှာရန် တောင်ကြီးမြို့၌ နှစ်ရက်တာမျှတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ကချင်၊ ကရင်၊ အာခါ၊ ဓန၊ ဗမာ၊ လားဟူ၊ ရှမ်း၊ တအာင်း(ပလောင်)၊ တောင်ရိုး၊ ယင်းနက်ယင်းကျား၊ ပအိုဝ်းနှင့် ဝ တိုင်းရင်းသားလူမျိုးစုများမှ အဖွဲ့အစည်းအသီးသီး နှင့် ဒေသခံ ကိုယ်စားလှယ်စုစုပေါင်း ၁၃၅ ဦးတက်ရောက်ပါဝင်ခဲ့သည်။

ဓလေ့ထုံးတမ်းဆိုင်ရာမြေယာစီမံခန့်ခွဲရေးကိစ္စနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း အလုပ်ရုံဆွေးနွေးပွဲ လေးကြိမ် ပြုလုပ်ခဲ့ရာ၌ပထမအကြိမ်အလုပ်ရုံဆွေးနွေးပွဲကိုတောင်ကြီးမြို့ (၂၀၁၆ ခုနှစ် မေလ ၂၉ရက်မှ ၃၀ရက်နေ့အထိ) တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို လာရှိုးမြို့(၂၀၁၆ ခုနှစ် ဇွန်လ ၁၃ရက်မှ ၁၄အထိ) တွင်လည်းကောင်း၊ တတိယအကြိမ်ကို ကျိုင်းတုံမြို့(၂၀၁၆ ခုနှစ် ဩဂုတ် ၁၃ရက်မှ ၁၄ရက်နေ့ထိ) တို့တွင်လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြပါသည်။

အထက်ပါအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသားဒေသအသီးသီး၌ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် မြေယာပြဿနာများနှင့် လက်ရှိကျင့်သုံးလျက်ရှိသည့် ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာစီမံခန့်ခွဲမှု အလေ့အထများကို အကာအကွယ်ပေး၍ အနာဂတ်အာမခံချက်ရှိစေရန် အတူတကွလက်တွဲ ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ပိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ဤလေးကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ ကိုယ်စားလှယ်များ အတူတကွစုစည်း၍ ဘုံအခြေခံမှုများ၊ ပူးတွဲမဟာဗျူဟာများနှင့် ရှေ့လုပ်ငန်းစဉ်များကို အတူတကွ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ ရှမ်းပြည်နယ် တစ်နံတစ်လျားမှ တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ တွေ့ဆုံ၍ ပထမဦးဆုံးအကြိမ်အဖြစ် ရှမ်းပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံမှုရှိစေမည့် မြေယာဆိုင်ရာအရေး ကြီးကိစ္စရပ်များကို စုပေါင်းအဖြေရှာရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။

လက်ရှိအချိန်၌

အောက်တွင်ဖော်ပြထားသည့်မြေယာပြဿနာရပ်များကိုတစ်ပြည်နယ်လုံးတွေ့ကြုံခံစားနေရသည်။

- မြေကို တရားဝင်စနစ်အတွင်း သွတ်သွင်းခြင်းအားဖြင့် ဗဟိုမှချုပ်ကိုင်ထားခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၌ မြေယာအပေါ်ထိန်းချုပ်စီမံနိုင်သည့် လုပ်ပိုင်ခွင့်အာဏာမရှိခြင်းကြောင့် မြေယာမူဝါဒများ ရေးဆွဲချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် စီမံအုပ်ချုပ်ရာ၌ ဒေသန္တရအာဏာပိုင်များနှင့် နယ်ခံလူထုလူတန်းစားများ အမှန်တကယ် ကိုယ်စားပြု ပါဝင်ဆုံးဖြတ် နိုင်ရန် ခက်ခဲလျက်ရှိသည်။
- ရှမ်းပြည်နယ်အတွင်းအဖွဲ့အစည်းပေါင်းစုံ၏ မြေယာသိမ်းဆည်းမှုများကို ရင်ဆိုင်ကြုံတွေ့ရလျက် ရှိသည်။ (တပ်မတော်၊သစ်တောဝန်ကြီးဌာန၊ကုမ္ပဏီ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ကဲ့သို့သော အစိုးရနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ)
- အဆိုပါအဖွဲ့အစည်းပေါင်းစုံမှ မြေကိုပုံစံအမျိုးမျိုးဖြင့် သိမ်းယူလျက်ရှိသည်။ ( စစ်တပ်များက မြေလွတ်မြေရှိုင်းဥပဒေဖြင့် သိမ်းခြင်း၊ သိမ်းထားသောမြေများကိုမူလပိုင်ရှင်များအား ပြန်လည် ပေးအပ်ခြင်းမရှိဘဲအခြားသူများကိုလုပ်ပိုင်ခွင့်လွှဲပြောင်းပေးခြင်း)
- ပြည်နယ်အနှံ့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့်သိမ်းယူလျက်ရှိသည်။ (ဥပမာစိုက်ပျိုးရေးစီမံကိန်းများ၊ စစ်တပ်စခန်း၊ ကျောက်မီးသွေးနှင့် ရွှေအပါအဝင် သဘာဝသယံဇာတ ထုတ်ယူသုံးစွဲရေး စီမံကိန်းများ၊ မြို့ပြတိုးချဲ့ခြင်း၊ အိမ်ယာဆောက်လုပ်ရေးနှင့် ရေအားလျှပ်စစ်စီမံကိန်း ကဲ့သို့သောအကြောင်းပြချက်များဖြင့်)
- အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုနှင့် အစိုးရအရာရှိများ၏ စွမ်းဆောင်ရည်အားနည်းမှုများကလည်း မြေယာသိမ်းဆည်းမှုများကို အားပေးအားမြှောက် ပြုလျက်ရှိသည်။
- အချို့ဒေသများတွင် မြေအလို့ငှာစိုက်ပျိုးမြေများသို့ သွင်းယူသွယ်တန်းလျက်ရှိသည့် ရေအရင်း အမြစ်များကို ဖြတ်တောက်လုယူမှုများကိုလည်း ကြုံတွေ့ရလျက်ရှိသည်။ (ဥပမာအားဖြင့် အိမ်သုံး နှင့် စိုက်ပျိုးရေးအဖြစ် အသုံးပြုလျက်ရှိသည့် ရေအရင်းအမြစ်များကို အကြီးစား စက်မှုသီးနှံစိုက်ပျိုးရေးစီမံကိန်းများအတွက် ဖြတ်တောက်သွယ်ယူခြင်း)
- သိမ်းယူထားသည့် မြေများ၌ဖော်ဆောင်လျက်ရှိသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ထွက်ပေါ် လာသည့် ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် ဒေသတွင်းရေအရင်းအမြစ်များနှင့် သဘာဝပတ်ဝန်း ကျင် အဆိပ်သင့်ညစ်ညမ်းရသကဲ့သို့ အနီးဝန်းကျင်ရှိ စိုက်ပျိုးမြေများသည်လည်း ဘေးထွက် မြေစာများကြောင့် ထိခိုက်ပျက်စီးလျက်ရှိသည်။
- ပြန်လည်ကုစား၍မရသည့် ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ် စေသည့် ရေကာတာဆောက်လုပ်ရေးစီမံကိန်းအသစ်များကလည်းဒေသနေလူထုလူတန်းစားများ ၏ ဘဝများကို ခြိမ်းခြောက်လျက်ရှိသည်။
- ယခင်ဘိုးဘွားအစဉ်အဆက် မည်သည့်စာရွက်စာတမ်းအထောက်အထားမျှ မလိုအပ်ဘဲနေထိုင် လာခဲ့ပြီးဥပဒေကြောင်းအရခိုင်လုံသော စာရွက်စာတမ်းများလက်ဝယ် ပိုင်ဆိုင်ထားရှိရန် လိုအပ်ကြောင်းမသိနားမလည်သဖြင့် မြေယာများမတရားသဖြင့် လုယူခံရလျက်ရှိသည်။
- အချို့သောဒေသများ၌ မိမိတို့၏ လယ်ယာမြေများကိုလက်လွှတ်ဆုံးရှုံးနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရသဖြင့် ပုံစံ(၇) လျှောက်ထား၍ မိမိတို့၏ မြေယာများကိုအကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

- အချို့သောရပ်သူရွာသားများသည်တရားဝင်စာရွက်စာတမ်းများ လက်ဝယ်ပိုင်ဆိုင်ထားသော်လည်းသိမ်းဆည်းခံခဲ့ကြရခြင်းဖြစ်သည်။  
ပုံစံ(၇)ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေသိမ်းယူလိုပါကသိမ်းယူသွားမည်ဖြစ်သည်။
- အစိုးရဥပဒေများကပုံစံ(၇) ရှိသူများကိုသာချေးငွေများထုတ်ပေးရန် ပြဋ္ဌာန်းထားသည့်အပြင် ပုံစံ(၇) လျှောက်ထားသည့် လုပ်ငန်းစဉ်ကိုခက်ခဲရှုပ်ထွေးအောင် ဖန်တီးထားသဖြင့် ချေးငွေကိုလက်လှမ်းမီနိုင်ရန် ခက်ခဲလျက်ရှိသည်။
- အချို့သောဥပဒေများ၌ အားကောင်းသည့် ပြဋ္ဌာန်းချက်များပါရှိလင့်ကစားအကောင်အထည်ဖော်ဆောင်ရွက်မည့် အစိုးရဌာနများကထိထိရောက်ရောက် စည်းကြပ်ဖော်ဆောင်ရန် ပျက်ကွက်လျက်ရှိခြင်းသည် တရားဥပဒေစိုးမိုးမှု အားနည်းသွားစေလျက်ရှိသည်။
- အစိုးရ၏ လက်ရှိတည်ဆဲဥပဒေများ၌ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်းဆိုင်ရာမြေယာစီမံခန့်ခွဲမှုစနစ်များကို တရားဝင်အသိအမှတ်ပြုထားခြင်းမရှိပေ။ မိရိုးဖလာဓလေ့ထုံးတမ်းအရစီမံခန့်ခွဲရာ၌ ကျေးရွာပိုင်သစ်တော၊ရွှေ့ပြောင်းတောင်ယာ၊ စားကျက်မြေ၊ အများပိုင်မြေနှင့် ကျေးရွာပိုင်အရန်မြေတို့အပါအဝင် ကျေးရွာနယ်နိမိတ်အတွင်းရှိအခြားမြေနှင့်ရေအရင်းအမြစ်များအပေါ် ထိန်းချုပ်စီမံခွင့်လည်း ပါဝင်လျက်ရှိသည်။ အဆိုပါ အလေ့အထများသည် ပုံစံ(၇) မပေါ်ပေါက်ခင်ကတည်းကအဆင်ပြေချောမွေ့စွာလည်ပတ်ကျင့်သုံးလျက်ရှိသည့် ဓလေ့ထုံးတမ်းများဖြစ်ကြသည်။
- ယခင်အစိုးရသည်မြေလွတ်မြေရိုင်းဥပဒေကိုကိုင်စွဲအသုံးချ၍ လူထုလူတန်းစားများ၏ မြေယာများကိုလူထု၏ သဘောထားတောင်းခံခြင်းမရှိဘဲ စီးပွားရေးသမားများအား လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
- အချို့ဒေသများတွင် ယခင်အစိုးရအဆက်ဆက်မှသိမ်းဆည်းထားခဲ့သည့် လယ်ယာမြေအချို့ကို ပြန်လည်စွန့်လွှတ်ကြောင်းကြေငြာထားသော်လည်းအမှန်တကယ်သိမ်းဆည်းခံခဲ့ရသည့် မူလလက်ဝယ်ပိုင်ရှင်များထံ အလုံးအထည်မပျက် ပြန်လည်အပ်နှံပေးခြင်းမရှိသဖြင့် သိမ်းဆည်းခံမြေယာများကို ခေါင်းစဉ်ပြောင်း၍ ဆက်လက်ထိန်းသိမ်းထားသကဲ့သို့ ထင်မြင်ယူဆရပါသည်။
- မြေလွတ်မြေရိုင်းများနှင့် ပတ်သက်သည့် မြေလုပ်ပိုင်ခွင့်များကို ခွဲဝေနေရာချထားရာတွင်လည်း အကျင့်ပျက်ခြစားသည့် အစိုးရအရာရှိများက လက်လုပ်လက်စား တောင်သူများထက်စာလျှင်ကုမ္ပဏီများနှင့် စီးပွားရေးသမားများကိုသာ ထင်သလိုချပေးလျက်ရှိသည်။ သို့သော်လည်း ရှမ်းပြည်နယ်ရှိကျေးရွာများ၌ မြေလွတ်မြေရိုင်းဟူ၍ မရှိသဖြင့်အစိုးရ ဝေခြမ်းပေးလျက်ရှိသည့် မြေများသည်ရွာသူရွာသားများ၏ အများပိုင်ဆိုင်မှုများ၊ သစ်တောများ၊ စားကျက်မြေများသို့မဟုတ် အနာဂတ်မျိုးဆက်များအတွက် ထိန်းသိမ်းထားသည့် အရန်မြေများသာဖြစ်သည်။
- လက်ရှိမြေယာစီမံခန့်ခွဲရေးကော်မတီများသည် ဒေသခံပြည်သူများက အများသဘောတူရွေးကောက်တင်မြှောက်ထားသူများ မဟုတ်သဖြင့် လူထုအပေါ် တာဝန်ယူရန်နှင့် တာဝန်ခံရန် ပျက်ကွက်လျက်ရှိသည်။

နှစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲအပြီး၌ အောက်ပါအခြေခံမူများကိုဒေသအသီးသီးမှ တက်ရောက်လာသည့် ကိုယ်စားလှယ်အားလုံးတညီတညွတ်တည်းရေးဆွဲပြင်ဆင်ခဲ့ကြပါသည်။

**ရှမ်းပြည်နယ်၏ ဓလေ့ထုံးတမ်းဆိုင်ရာမြေအသုံးချမှု အခြေခံမူများ**

- မြေယာသည် တိုင်းရင်းသားဒေသခံများ၏ အသက်သွေးကြော ဘဝရပ်တည်မှု ဖြစ်သောကြောင့် တိုင်းရင်းသားဒေသရှိမြေအားလုံးသည် ထိုဒေသအတွင်း နေထိုင်သောတိုင်းရင်းသားများ သာပိုင်ဆိုင်သည်။ ၎င်းမြေအပါအဝင် ဆက်စပ်သဘာဝသယံဇာတများအားလုံးကို ဒေသခံများ ကိုယ်တိုင် ရိုးရာဓလေ့ထုံးတမ်းအရအပြည့်အဝ စီမံခန့်ခွဲအသုံးချပိုင်ခွင့် ရှိရမည်။
- မိမိတို့ရိုးရာအစဉ်အလာအရစီမံခန့်ခွဲရာတွင် ရပ်ရွာပိုင်သစ်တော၊ ဘေးမဲ့တော၊ ကာကွယ်တော၊ အထွဋ်အမြတ်ထားသည့် မြေ၊ သုသာန်မြေ၊ ရွှေ့ပြောင်းတောင်ယာ၊ စားကျက်မြေ၊ အများပိုင်မြေနှင့် ကျေးရွာပိုင်အရန်မြေတို့အပါအဝင် ကျေးရွာနယ်နိမိတ်အတွင်းရှိမြေ၊ ရေအရင်းအမြစ်နှင့် ရေဝေရေလဲဒေသတို့ကို မည်ကဲ့သို့စီမံခန့်ခွဲသင့်သည် ဆိုသောအချက်များ ပါဝင်ပါသည်။
- အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသောမြေယာများကိုမူလပိုင်ရှင်များထံ ပွင့်လင်းမြင်သာ စွာဖြင့်စနစ်တကျ ပြန်လည်ပေးအပ်ရမည်။
- ဓလေ့ထုံးတမ်းမိရိုးဖလာမြေယာစီမံခန့်ခွဲမှုစနစ်များအားဒေသခံရွာသားများအားလုံးပါဝင်မှုဖြင့် စနစ်တကျ ပြန်လည်သုံးသပ်မှတ်တမ်းတင်ရမည်။
- ဋ္ဌာနေ(ဒေသခံ)တိုင်းရင်းသားမဟုတ်သော နိုင်ငံသားများကိုမြေယာပိုင်ဆိုင်မှု ပမာဏကန့်သတ် ရမည်။
- ပြည်တွင်းနေရပ်စွန့်ခွာစစ်ဘေးတိမ်းရှောင်သူများနှင့် စစ်ဘေးဒုက္ခသည်များသည် မိမိတို့၏ နဂိုမူရင်းနေရာကိုပြန်လည်ပိုင်ဆိုင်ခွင့်ရှိသည်။ မူလနေရာကိုမည်သို့မှ ပြန်လည်ရရှိနိုင်ခြင်းမရှိပါက အလားတူမြေနေရာမျိုးကို ပြန်လည်အစားထိုးပေးအပ်ရမည်။
- နိုင်ငံတော်အဆင့်ဖြစ်စေ၊ ဒေသန္တရအဆင့်ဖြစ်စေမြေယာနှင့် ဆက်စပ်သဘာဝသယံဇာတများ အသုံးချမှု မူဝါဒရေးဆွဲရာတွင် ရိုးရာဓလေ့ထုံးတမ်းကိုအခြေခံ၍ရေးဆွဲရမည်။ ကမ္ဘာ့ကုလသမဂ္ဂ ဋ္ဌာနေတိုင်းရင်းသားများအခွင့်အရေးကြေငြာစာတမ်း (UNDRIP) ပါ အပိုဒ်များကိုနိုင်ငံမှုပြု၍ ဥပဒေပြဋ္ဌာန်းပေးရမည်။
- ဋ္ဌာနေ(ဒေသခံ)တိုင်းရင်းသားများ ထိန်းသိမ်းကာကွယ်ထားသည့်နေရာများ (ဥပမာ- ကျေးရွာ ကာကွယ်တောများ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာအထွဋ်အမြတ်နေရာများ) တွင် မည်သည့် စီမံကိန်းမျှအကောင်အထည်ဖော်ခြင်းမပြုရ။
- တိုင်းရင်းသားဒေသများ၌ စီမံကိန်းများကိုမဖြစ်မနေဖော်ဆောင်ရမည်ဆိုလျှင် ရပ်ရွာလူထု၏ လွတ်လပ်သောသဘောတူခွင့်ပြုချက်ကိုကြိုတင်အသိပေးတောင်းခံသည့် (FPIC) နည်းလမ်းကို မဖြစ်မနေလိုက်နာဆောင်ရွက်ရမည်။ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်အဆင့်တိုင်း၌ လူထုပူးပေါင်းပါဝင် ဆုံးဖြတ်ခွင့် ရှိစေရမည်။
- ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ပတ်သက်သည့်မြေအသုံးချမှု၊ မြေယာပိုင်ဆိုင်ခွင့်နှင့်ကိုယ်တိုင် ထိန်းချုပ်စီမံခန့်ခွဲပိုင်ခွင့်ကိုအမျိုးသားမြေအသုံးချမှုမူဝါဒတွင်လည်းကောင်း၊ မြေယာဥပဒေနှင့်

နည်းဥပဒေများတွင်လည်းကောင်းတိတိကျကျထည့်သွင်းပြဋ္ဌာန်း၍ ဥပဒေကြောင်းအရအပြည့်အဝအကာအကွယ်ပေးရမည်။

- ရပ်ရွာနှင့် မြို့နယ်အဆင့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာဆုံးဖြတ်ချက်များကိုချမှတ်ရန် လူထုကိုယ်တိုင် အများသဘောတူရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်များပါဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းထားရှိရမည်။
- အမျိုးသမီးများနှင့် အမျိုးသားများအားလုံးမြေယာနှင့်ပတ်သက်၍ တန်းတူအခွင့်အရေးရှိစေရမည်။

ဆက်သွယ်ရန် အတွက် -

ရှမ်းပြည်နယ် တောင်ပိုင်းဒေသ

- ✓ မိုင်းပန်လူငယ်အဖွဲ့ (နန်းရှဲန်းနီး) ၀၉၇၉၂၆၇၂၉၀၆
- ✓ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင် (ဦးအောင်မျိုးမွန် ၀၉၇၉၀၆၅၈၂၈၀)
- ✓ ပအိုဝ်းလူငယ်အစည်းအရုံး (ခွန်ခမ်းထီ) ၀၉၇၇၀၂၇၁၀၇၆
- ✓ တောင်သူလယ်သမားနှင့်မြေယာလုပ်သားများသမဂ္ဂ (ဦးဝင်းရှိန်မြတ် - ၀၉၂၅၀၇၈၄၁၀၆)
- ✓ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (မေယ်ငယ် - ၀၉၂၆၀၃၂၅၇၄၆)
- ✓ တောင်သူလယ်သမားဘဝတိုးတက်ရေးသမဂ္ဂ (ခွန်ကျော်ဆွေ) ၀၉၂၆၅၀၆၄၈၇၄

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ

- ✓ ရှမ်းပြည်မြောက်ပိုင်း ကချင်ဖွံ့ဖြိုးရေးအဖွဲ့ (ဒေါ် မာဘောက်) ၀၉၂၆၅၂၇၀၁၈၈ ၊ ၀၉၄၇၃၂၀၂၄၅၅
- ✓ တအာင်းကျောင်းသားလူငယ်အဖွဲ့ (မိုင်းရှိန်ထွန်း) ၀၉၂၆၃၀၁၁၀၇၆
- ✓ TYN (နန်းကေခိုင်) ၀၉၇၉၂၈၁၉၇၁၈၊ ၀၉၄၅၇၆၄၇၁၄၄
- ✓ မေတ္တာ လားရှိုး (ဦးဖော်နောင်) ၀၉၂၅၆၁၃၃၄၆၀

ရှမ်းအရှေ့ဒေသ

- ✓ လားဟူအမျိုးသမီးအဖွဲ့ (ဒေါ်အေးသီတာမြင့်) ၀၉၄၂၈၂၁၉၀၈၆
- ✓ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၊ ကျိုင်းတုံ (ဦးမျိုးနိုင်ဦး) ၀၉၄၉၀၃၁၀၄၆
- ✓ ဒေါနပုံရိပ် လူမှုဖွံ့ဖြိုးရေး အသင်း (ဦးမြင့်အောင်) ၀၉၄၂၈၂၃၁၂၃၀
- ✓ မေတ္တာစမ်းရေးအဖွဲ့ (မဆန်းရှိန်) ၀၉၄၂၈၂၁၉၃၀၅
- ✓ မော်ကွမ်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ၀၉၅၂၅၂၄၈၆၊ ၀၉၅၂၄၃၀၆၈၊ ၀၉၄၉၀၃၃၄၂၃